

ဓမ္မခန္ဓာ (၈၅) ကြယ်တာရာစု (အလ်-ဘိုရှုဂျီ)
ဥဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၇) သုတ်ဒေသနာ (၂၂)ပါး

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၀၀}

၁။	وَالسَّمَاءِ ذَاتِ الْبُرُوجِ နဂါးငွေ့တန်းများနှင့် မိုးကောင်းကင်အားဖြင့်-
၂။	وَالْيَوْمِ الْمَوْعُودِ ကတိထားသော နေ့ကာလအားဖြင့်-
၃။	وَشَاهِدٍ وَمَشْهُودٍ သက်သေတည်သော သက်သေတည်သူများအားဖြင့်-
၄။	قَتَلَ أَصْحَابَ الْأَخْضُودِ မထီလေးစားအံ့တုသော ပေါင်းဖော်တို့သည် သုတ်သင်ခံရလတ္တံ့။
၅။	النَّارِ ذَاتِ الْوُقُودِ မီးကို လောင်စာ ထည့်၍-
၆။	إِذْ هُمْ عَلَيْهَا قُعُودٌ သူတို့သည် ထို၌ အထိုင်ချနေကြ၏။
၇။	وَهُمْ عَلَىٰ مَا يَفْعَلُونَ بِالْمُؤْمِنِينَ شُهُودٌ သူတို့က ယုံကြည်သူတို့အား မည်သို့ ပြုလုပ်ခဲ့သည်ကို သူတို့ကိုယ်တိုင် သက်သေများဖြစ်၏။
၈။	وَمَا نَقَمُوا مِنْهُمْ إِلَّا أَنْ يُؤْمِنُوا بِاللَّهِ الْعَزِيزِ الْحَمِيدِ သူတို့က ၎င်းတို့အား လက်တုန့်ပြန်ခဲ့ခြင်းမှာ ၎င်းတို့သည် ဘုန်းတော်ရှင်၊ ရည်သန်စူးစိုက်မှုတည်ရာ အရှင် ဖြစ်သော ပရမတ်ဘုရားရှင်အား ယုံကြည်ခြင်းကြောင့်သာ ဖြစ်၏။
၉။	الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ အရှင်- ထိုအရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ သြဇာအာဏာတည်ရာ အရှင်ဖြစ်၏။ ပရမတ်ဘုရားရှင်သည်ကား သဗ္ဗလုံးစုံ အတွက် သက်သေသက်ကန်ပင် ဖြစ်၏။
၁၀။	إِنَّ الَّذِينَ فَتَنُوا الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ثُمَّ لَمْ يَتُوبُوا فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ الْحَرِيقِ ကေန်ပင် ယုံကြည်သူ၊ ယုံကြည်သူမတို့အား သွေးတိုးစမ်းခဲ့၍၊ သူတို့ကိုယ် သူတို့ ခဝါမချသော သူတို့အတွက် ငရဲတုံ ဝင့်ကြွေးသည် ရှိနေ၏။ သူတို့အတွက် လောင်ကျွမ်းခြင်း ဝင့်ကြွေးသည် ရှိနေ၏။

၁၁။	<p>إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ذَلِكَ الْفَوْزُ الْكَبِيرُ ﴿١١﴾</p> <p>ကေနပ် ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသော သူများအတွက် အောက်ခင်း၌ စိမ့်စမ်းရေသွင် စီးဆင်းနေသော ဥယျာဉ်တို့များ ရှိနေ၏။ ဤသည် ကြီးကျယ်သော အောင်ပွဲပင် ဖြစ်၏။</p>
၁၂။	<p>إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ ﴿١٢﴾</p> <p>ကေနပ် ကံကြမ္မာရှင်၏ ကိုင်တွယ်မှုသည် ပြတ်သားလှ၏။</p>
၁၃။	<p>إِنَّهُ هُوَ يُبَدِّئُ وَيُعِيدُ ﴿١٣﴾</p> <p>ကေနပ် အရှင်သည် စတင်ဖြစ်စေသော-ဆက်ဖြစ်နေစေသော အရှင်</p>
၁၄။	<p>وَهُوَ الْعَفْوَورُ الْوَدُودُ ﴿١٤﴾</p> <p>အရှင်သည် လွတ်ငြိမ်းစေသော၊ ချစ်ခင်သနားသော အရှင်</p>
၁၅။	<p>ذُو الْعَرْشِ الْمَجِيدُ ﴿١٥﴾</p> <p>ထပ်ဆင့်ကွပ်ကဲမှုအား ပိုင်စိုးသော မြင့်မြတ်တော်မူသော အရှင်</p>
၁၆။	<p>فَعَالٌ لِمَا يُرِيدُ ﴿١٦﴾</p> <p>အလိုတော်ရှိရာအား စီမံသော အရှင် ဖြစ်တော်မူ၏။</p>
၁၇။	<p>هَلْ أَتَاكَ حَدِيثُ الْجُنُودِ ﴿١٧﴾</p> <p>တပ်မဟာကြီးအကြောင်း ဆင့်ပြန်ချက် သင့်ထံသို့ ရောက်လာစေပြီလော။</p>
၁၈။	<p>فِرْعَوْنًا وَثَمُودَ ﴿١٨﴾</p> <p>ဖာရိုးနှင့် သမု-ဒ်တို့ပင်၊</p>
၁၉။	<p>بَلِ الَّذِينَ كَفَرُوا فِي تَكْذِيبٍ ﴿١٩﴾</p> <p>အမှန်မှာ ဖုံးကွယ်သောသူတို့သည် ငြင်းဆန်ကြကုန်၏။</p>
၂၀။	<p>وَاللَّهُ مِنْ وَرَائِهِمْ مُحِيطٌ ﴿٢٠﴾</p> <p>ပရမတ်ဘုရားရှင်သည် သူတို့အား အကွယ်မှ ဝိုင်းဝန်းထားတော်မူ၏။</p>
၂၁။	<p>بَلْ هُوَ قَرَّانٌ مَجِيدٌ ﴿٢١﴾</p> <p>အမှန်မှာ- ဤသည် မြင့်မြတ်သော ကုရ်အာန် ဖြစ်၍-</p>
၂၂။	<p>فِي لَوْحٍ مَحْفُوظٍ ﴿٢٢﴾</p> <p>ထိန်းသိမ်းစောင့်ရှောက်ထားသော အချပ်ပြား၌ ရှိ၏။^{၁၁၄၆}</p>

(၁၁၄၆) ဤသုတ်တော်မှ လောဝ်ဒ် ဆိုသည်မှာ အလွန်ခိုင်ခန့်သော၊ စုတ်ပြုဆွေးမြေ့ မသွားနိုင်သော ကျောက်ပြား၊ ကွန်ကရစ်ပြား သစ်သား အပြားများကို ခေါ်ဆိုပေသည်။ ဤနေရာ၌ ကျမ်းတော်၏ ခိုင်ခန့်တည်ရှိမှုကို ပြောဆိုတာခြင်း ဖြစ်ပေသည်။ ကျမ်းတော်သည် ကိုယ်တော် မဟုတ် လက်ထက်တော်ကပင် ဤသို့ အတိအကျ အာမခံထားသော ကျမ်းဖြစ်၍- ကိုယ်တော်လက်ထက်ကပင် ခိုင်မာစွာ မှတ်တမ်းတင်၊ စုစည်းထား ကြောင်းကို အာမခံလျက် ရှိပေသည်။ ထိုသို့ လောက၌ အတုမရှိသော ကျမ်းဟူ၍- ကုရ်အာန်မှအပ အခြားမရှိချေ။